



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
 ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အမှတ်၊ ၃၆၃/၄၂၁၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

E-mail: dma@motc.gov.mm, dma.myan@gmail.com Tel: 95 1 397640

PO.Box: 194 Fax: 95 1 397641

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၉ ရက်

ကြေညာချက် (၂/၂၀၂၀)

အကြောင်းအရာ။ Coronavirus Disease 2019 (COVID-19) ပျံ့ပွားမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ အကျိုးဆက်များအရ နိုင်ငံတကာရေယာဉ်များပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာသင်္ဘောသားများ၏ ကျွမ်းကျင်မှု လက်မှတ် (All in One CoC Booklet)၊ တတ်ကျွမ်းမှုလက်မှတ် (All in One CoP Booklet) နှင့် Medical Certificate များအား သက်တမ်း တိုးမြှင့်ခြင်း ဆိုင်ရာလမ်းညွှန်ချက် ထုတ်ပြန်ခြင်း။

၁။ ယခုအခါ ကမ္ဘာ့ကပ်ရောဂါအဖြစ် ပျံ့ပွားကူးစက်လျက်ရှိသော Coronavirus (COVID-19) ကာကွယ်တားဆီးရေးအစီအမံများနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ အရေးပေါ်ဥပဒေများ ထုတ်ပြန်ခြင်း၊ ကာကွယ်တားဆီးရေးအစီအမံများ ချမှတ်ခြင်း၊ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ၊ ကုန်စည်တင်ပို့မှု လုပ်ငန်းစဉ်များအား ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်းနှင့်စိစစ်ခြင်းများအား ပြုလုပ်လာကြပါသည်။ နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောများ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ဝင်ထွက် သွားလာခြင်း လုပ်ငန်းစဉ်များတွင် အောက်ပါအကျိုးဆက်များ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်-

- (က) ဆိပ်ကမ်းဝင်ထွက်ခွင့် (Port Clearance) စိစစ်ခြင်းလုပ်ငန်းစဉ်များတွင် ကြန့်ကြာစေခြင်း၊
- (ခ) ရေယာဉ်ဝန်ထမ်းများ၏ ကမ်းဆင်းခွင့် (Shore Leave) အား ပိတ်ပင်ခြင်း၊
- (ဂ) သင်္ဘောများ ကုန်စည်တင်ပို့မှုများ ကန့်သတ်ခြင်း၊ ရေ၊ စားနပ်ရိက္ခာနှင့် စက်သုံးဆီ ဖြည့်တင်းမှု ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း၊
- (ဃ) သင်္ဘောများ ဝင်ထွက်သွားလာသော ဆိပ်ကမ်းများ၏ ရောဂါပျံ့ပွားမှု အခြေအနေနှင့် ရေယာဉ်ဝန်ထမ်းများ၏ ကျန်းမာရေး အခြေအနေကြောင့် ဆိပ်ကမ်းဝင်ရောက်မှု ပိတ်ပင်ခြင်း။

- (င) ရေယာဉ်ဝန်ထမ်းများ လဲလှယ်ခြင်း (Crew Change) မပြုလုပ်ရန် ဆိပ်ကမ်းများမှ သတ်မှတ်ခြင်း၊
- (စ) အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများမှ ရောဂါပျံ့ပွားမှု ဖြစ်ပွားသော နိုင်ငံများမှ နိုင်ငံသားများအား ကန့်သတ်ခြင်း၊ ရောဂါဖြစ်ပွားနေသော နိုင်ငံများအား ပျံသန်းမှု မပြုလုပ်ခြင်း၊ Transit Flight များ ခွင့်မပြုခြင်းများ ပြုလုပ်လာပါသည်။

၂။ သို့ဖြစ်ပါ၍ နိုင်ငံတကာရေယာဉ်များပေါ်တွင် တာဝန်ထမ်းဆောင်နေသော ရေယာဉ်ဝန်ထမ်းများအနေဖြင့် စာချုပ်သက်တမ်းပြည့်ချိန်တွင် Sign Off ပြုလုပ်ရန် ကြန့်ကြာမှုများ ဖြစ်ပေါ်လာရပါသည်။ အကျိုးဆက်အနေဖြင့် ကျွမ်းကျင်မှုလက်မှတ်များ သက်တမ်း ကုန်ဆုံးခြင်း၊ စာချုပ် သက်တမ်းများ ကုန်ဆုံးခြင်းများ ကြုံတွေ့လာရပါသည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO) မှ အဖွဲ့ဝင်နိုင်ငံအသီးသီးအား လိုအပ်သော အစီအမံများ ပြုလုပ်နိုင်ရန် Guideline များ ချမှတ်ခြင်း၊ Flag State၊ Port State MoU များမှ ရေယာဉ်စစ်ဆေးမှုများတွင် ရေယာဉ်ဝန်ထမ်းများ၏ ကျွမ်းကျင်မှုလက်မှတ်ဆိုင်ရာ ကိစ္စရပ်များ၊ ရေယာဉ်၏ Survey နှင့် Certificate များ သက်တမ်းတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် အစီအမံများ ပြုလုပ်လာကြပါသည်။

၃။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သည် Coronavirus (COVID-19) ပျံ့ပွားမှု နောက်ဆက်တွဲ အကျိုးဆက်များကြောင့် မြန်မာသင်္ဘောများနှင့် နိုင်ငံခြား အလံတင် သင်္ဘောများပေါ်တွင် လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိကြသော မြန်မာသင်္ဘောသားများ၏ CoC/CoP နှင့် Medical Certificates များ၏ သက်တမ်းကုန်ဆုံးခြင်းများအတွက် အချိန်မီသက်တမ်းတိုး မဆောင်ရွက်နိုင်ခြင်းများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ SRPS ကုမ္ပဏီ၏ ကိုယ်စားလှယ်က အောက်ဖော်ပြပါ အစီအမံများ အတိုင်း လာရောက် လျှောက်ထားနိုင်ကြောင်းနှင့် ယာယီ သက်တမ်း တိုးမြှင့်ပေးခြင်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

- | | |
|----------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| လိုအပ်သော စာရွက်စာတမ်းများ | <ul style="list-style-type: none"> - သက်ဆိုင်ရာ SRPS ကုမ္ပဏီမှ လျှောက်လွှာ - သက်တမ်းတိုး လျှောက်ထား လိုသည့် လက်မှတ် မိတ္တူ - သက်တမ်း တိုးမြှင့်ပြီးဖြစ်သော SEA (Contract) မိတ္တူ - CDC မိတ္တူ |
|----------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|

လျှောက်ထားရမည့်နေရာ

- ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ (SSE)၊
လက်မှတ်ထုတ်ပေးရေး ဌာနစု။

ဖုန်းနံပါတ်

- ၀၁-၉၅၅၈၉၀၇

Email

- certificate@dma.gov.mm



ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
ကိုကိုနိုင်-ညွှန်ကြားရေးမှူး

ဖြန့်ဝေခြင်း-

မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊

SRPS ကုမ္ပဏီများအားလုံး၊

မိတ္တူ-

ညွှန်ကြားရေးမှူးချုပ်ရုံး၊

ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊

ရေကြောင်းဌာနခွဲ၊

ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊

သင်္ဘောသားဌာနခွဲ၊

ရုံးလက်ခံ၊

မျှော်။